

ပျူပျူတာတာ ကဝါ <pyu byu ha ha> 殷勤  
 ပျူဟာ ကါ <pyu ha> = ပျူငှာ  
 ပျူမားကောင် နါ <pyu: ma: gaun> [英·緬 puma + ကောင်] 【动】美洲狮

ပျော့ နဝါ <pyaw'> ①柔软, 柔和: မင်းနယ်ထားတဲ့ဂျုံက ~ လွန်းတယ်။ 你和的面太软了。 / စိတ် ~ သည်။ 心软。 ②温和, 减弱: လူငယ်၏အသံသည်ယခုသိသိသာသာ ~ လာပြီဖြစ်၏။ 小伙子的声音明显地温和下来了。 / နေရိန်အား ~ သည်။ 阳光柔和。 / ချော့၍လည်းမ ~ ခြောက်၍လည်းမကြောက်။ 哄骗也不屈服, 恫吓也不怕。 ③软弱, 体弱: ဤသူငယ်သည်အလွန် ~ သည်။ ခရီးဝေးမလျှောက်နိုင်။ 这个小伙子身体弱, 不能走远路。

ပျော့ကြောင်း နါ <pyaw' gyaun:> 木板、刀面上的凹槽  
 ပျော့ကြောင်းထိုး ကါ <pyaw' gyaun: hto:> 刨槽  
 ပျော့ကွက် နါ <pyaw' gwet> 弱点; 薄弱环节  
 ပျော့ခွေ နဝါ <pyaw' khwei> 瘫软  
 ပျော့စိမိ ကဝါ <pyaw' si' zi'> ①软弱无力, 消沉, 松松垮垮: ~ နဲ့ကုလားထိုင်တလုံးတောင်မနိုင်ဘူး။ 软弱得很, 连一个椅子也搬不动。 / ဘယ်အလုပ်ကိုပဲလုပ်လုပ် ~ လုပ်နေလို့မဖြစ်ဘူး။ 不管干什么, 不能松松垮垮。 / စိတ်ဓာတ် ~ ဖြစ်နေတဲ့လူ 意志软弱的人 ②软绵绵, (饭等)烂糊, 软: ထမင်းက ~ ဖြစ်နေတယ်။ \*米饭烂糊糊的。

ပျော့စိပျော့ညံ့ ကဝါ <pyaw' si' pyaw' nyan'> = ပျော့စိမိ 也写做: ပျော့စိပျော့ညက်၊ ပျော့စိပျော့နဲ့၊ ပျော့စိပျော့နဲ့၊ ပျော့စိပျော့နဲ့။

ပျော့ညံ့ နဝါ <pyaw' nyan'> 柔弱, 意志不坚强  
 ပျော့ညံ့ညံ့ ကဝါ <pyaw' nyan' nyan'> 软弱: ~ လုပ်နေယင်ဂုတ်ပေါ်တက်ခွဲစီးခံရလိမ့်မယ်။ 你软弱他就会骑在你脖子上。  
 ပျော့ပျော့ ကဝါ <pyaw' byaw'> 少一点, 差一丁点儿: စုစုပေါင်းမှငါးပိသာ ~ သာရှိသည်။ 总共五斤差一点儿。  
 ပျော့ပျောင်း နဝါ <pyaw' byaun:> ①柔软: ပန်းပဲဆရာတို့သည်သံကိုအပူဖြင့် ~ စေသည်။ 铁匠把铁加热使之变软。 / ~ သောလက်ချောင်းများကိုကွေးညွတ်ကာကပြသည်။ 曲弯着柔软的手指进行表演。 ②文雅

ပျော့ပျဉ်း ကါ <pyaw' byin:> 柔韧: မန်ကျည်းကိုင်းသည်သေးသော်လည်း ~ ခိုင်မာလှ၏။ 罗望子树枝虽然细但很坚韧。  
 ပျော့ဖတ် နါ <pyaw' bat'> (竹、木等制成的) 纸浆: ဝါး ~ 竹浆

ပျော့ဖပ် နဝါ <pyaw' phat> ①柔软, 软, 柔和 ②软弱, 体弱  
 ပျော့ဖပ်ဖပ် ကဝါ <pyaw' phat phat> ①软乎乎 ②无力: မင်းလက်ကြီးက ~ ကြီး။ 你的手太没劲儿。  
 ပျော့ရွှေပေါ် နါ <pyaw' ywei baw> (木工用) 槽刨  
 ပျော့ရွတ်ရွတ် ကဝါ <pyaw' shut shut> 软囊囊: အသား ~ နဲ့။ 皮肉软里巴叽的。

ပျော့လဖပ် ကဝါ <pyaw' l-phat> = ပျော့စိမိ  
 ပျော့အိ နဝါ <pyaw' i'> 柔软, 极软

ပျော် I ကါ <pyaw> ①愉快, 高兴: စိတ် ~ သည်။ 心情愉快。 ②睡着, 酣睡: အိပ် ~ သည်။ 睡着。 ③溶化, 融化: ရေခဲ ~ သွားပြီ။ 冰化了。 ④水果熟而软, 软和: သစ်သီးမှည့်၍ ~ သည်။ 水果熟得变软了。 II ကဝါ <pyaw> 值得……: ဒီဝတ္ထုကြည့် ~ ဝါတယ်။ 这小说可读性强。 / သူ့ရုပ်ကကြည့် ~ ရှု ~ ရှိပါတယ်။ 他长相不难看。 / သေ ~ ပြီ။ 死也瞑目了。 / ဝယ် ~ သည်။ 值得买。 / နေ ~ သည်။ 值得住。 / လုပ် ~ သည်။ 值得做。

ပျော်ကြိုက် ကါ <pyaw kyait> 高兴, 欢喜  
 ပျော်ခင်း နါ <pyaw gin:> 快乐的场所, 安乐窝, 乐园  
 ပျော်စံ ကါ <pyaw san> (原指帝王、王后等的) 享乐, 享受: လုပ်သားပြည်သူ ~ ရာ 劳动人民的娱乐场所  
 ပျော်ညောင်း ကါ <pyaw nyaun:> (诗) 愉快, 欢乐  
 ပျော်တပြုံးပြုံး ကဝါ <pyaw d-byon: byon:> 高高兴兴, 喜气洋洋, 笑逐颜开: ~ မော်မဆုံး 喜气洋洋

ပျော်တော်ကျွန် နါ <pyaw daw kyun> (古) 宫廷内的丑角演员, 给皇帝、皇后讲故事说笑的人  
 ပျော်တော်ဆက် I ကါ <pyaw daw hset> 表演逗人发笑  
 II နါ <pya wdaw zet> 滑稽演员

ပျော်ပ ကါ <pyaw pa'> (书) 愉快, 高兴  
 ပျော်ပါး ကါ <pyaw ba:> ①愉快, 欢乐, 消遣 ②交媾  
 ပျော်ပိုက် ကါ <pyaw bait> 快乐, 愉快: ကလေးကို ~ အောင်ထားလေ၏။ 让小孩过得愉快。 / နှစ်မြိုက်ရာအလုပ်ကိုလုပ်နေရသဖြင့် ~ လာသည်။ 因为工作称心, 所以心情愉快起来。  
 ပျော်ပေါင့်ပျော်ပါး ကဝါ <pyaw baun' pyaw ba:> = ပျော်ပေါင်းပျော်ပါး

ပျော်ပေါင်းပျော်ပါး ကဝါ <pyaw baun: pyaw ba:> 欢快, 欢欢喜喜, 高高兴兴: ဆွေမျိုးချင်းတွေ့ကြရလို့ ~ ဖြစ်နေကြတယ်။ 亲戚相见大家高高兴兴。

ပျော်ပျော် ကဝါ <pyaw byaw> 高高兴兴, 快快活活: ခွိုက်တော့မရှိ ~ ရှိ ~ ပဲဟေ့။ 我们是“知足者长乐”。 / ~ နေသေ။ (成) 心宽则长寿。

ပျော်ပွဲ နါ <pyaw bwe:> 娱乐会, 同乐会: ~ သဘင် 文娱会

ပျော်ပွဲခံ ကါ <pyaw bwe: khan> 举行娱乐活动: မင်းအလှူမှာ ~ အိုးမှာလား။ 在你的布施仪式上搞不搞娱乐活动?

ပျော်ပွဲခွန် နါ <pyaw bwe: gun> 娱乐税  
 ပျော်ပွဲစား နါ <pyaw bwe: sa:> 聚餐, 野餐, 会餐: ~ ထွက်သည်။ 去野餐。 / ~ ရုံ 餐厅, 酒吧间, 餐馆  
 ပျော်ပွဲဆင် ကါ <pyaw bwe: hsin> 举办文娱会  
 ပျော်ပွဲရုံ နါ <pyaw bwe: yon> 饭馆, 餐厅  
 ပျော်ပွဲရွှင်ပွဲ နါ <pyaw bwe: shwin bwe:> 文娱会, 联欢会